

ကျောင်းမာရ နတိသုတီ
အလှံဖြိုး



မေတ္တာရှင် (နွှဲပြည့်သာ)



ကျောင်းအမနစ်သီတီး

အလှုံး

ပေါ်ရှင် (ရွှေပြည်သာ)

ပုဂ္ဂိုလ်မှတ်စာမျက်နှာ

ဘဏ္ဍာရေနှိပ်ရာ

- စပုဂ္ဂိုလ်ပြုချက်အမှတ် ► ၃၂၀၇၁၄၀၆၁၀
- ပျော်နားဖွံ့ဖြိုးချက်အမှတ် ► ၃၂၀၇၄၅၀၆၁၁
- ထုတ်ဝေသူ ► ဦးကျော်ဆန်း (ရဲအောင်စာပေ)
- ပုဂ္ဂိုလ်သူ ► ကာလာလုပ်ပုဂ္ဂိုလ်တိုက်
- ဘဏ္ဍာရေနှိပ်ရာ ၃၁၈၉။ ပန်ဆောတန်းပြီးမှ
ရန်ကုန်ပြီး
- ဘဏ္ဍာရေနှိပ်တော်မီနှင့်ဒီနှင့် ► ယုနားကွန်ပြုတာ (၅၀၀၇၄၀)
- ထုတ်ဝေခြင်း ► အုပ်ရေးရွေးဝင်း၊ ပထားအကြိုး
- ပြုနှိပ်ရေး ► ပူဇော်လေးကျောင်း၊ ချင်းတွင်းလမ်း
ကျော်သားမြို့ ပုန်း ဝါရွာဝါ ၁၆၆၆၃
- တန်းပို့ ► ၁၃၀ ကျိုး

နမောတသု ဘဂဝဝော အရဟတော သမ္မာသမ္မာဒုသု



သုံးလောကထွင်ထား မြတ်စွာဘူရားသည်
သူ၏ကတိဖြစ်သော ကပိလဝတ်ပြည် နိကြာခါရံကျောင်း
မှာ သီတင်းသုံးနေတော်မူစဉ် ကျောင်းအမဖြစ်လာမည့်
ရောဟိတီအမည်ရှိ ခတ္တိယန္တယ်ဝင် သတို့သမီးကို အ
ကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မှ
ခဲ့လေသည်။

ရှင်အနုရှုခါမထောရ်သည် နောက်ပါရဟန်း
တီးရာနှင့်အတူ ကပိလဝတ်ပြည်သို့ ကြွဲလာတော်မူသော
အခါ ရှင်အနုရှုခါ၏ဆွဲတော်မျိုးတော်များသည် ရှင်အနု
ရှုခါအား လာရောက်ဖူးမြှုံးကန်တော့ကြပီး ဒါနဗ္ဗာ သီလ
မှာ ဘာဝနာမူဗျားပြုကြလေသည်။ ဤသို့ ရှင်အနုရှုခါ
မထောရ်အား လာရောက်ဖူးမြှုံးကန်တော့ကြသူများတွင်
နှမတော်တစ်ဦးဖြစ်သော ရောဟိတီကိုမတွေ့မြင်သဖြင့်
ရောဟိတီ လာရောက်မဖူးမြှုံးကြောင်းအကြောင်းကို မေး
မြန်းလေသည်။

ထိအခါ ဆွေတော်မျိုးတော်များက ရေဟိ
ကိုသည် ကုဋ္ဌနာရေဂါစ္စကပ်နေပြီး တစ်ကိုယ်လုံးရှိ
စက်ဆုတ်ဘွယ်ရာအနာများကြောင့် လူမြင်မခံစုံ ရှက်
ရွှေ့သဖြင့် လာရောက်မဖူးမြှေ့ခြင်းဖြစ်ကြောင့် လျှောက်
တင်ကြလေသည်။ ဤသို့ လျှောက်တင်ကြသောအခါ
ရှင်အနုရွှေ့က ရေဟိကိုအား သူမ၏ မမြင်စုံစရာအနာ
များကို အဝတ်သင်တိုင်းခြုံလွှာများ ခြုံလွှမ်းဖုံးကွယ်စေ
ပြီး သူထုတ်ခေါ်ဆောင်လာကြရန် မိန္ဒကြားလေသည်။ ရေ
ဟိကိုလည်း နောင်တော်ရှင်အနုရွှေ့ကိုစကားကို မပယ်
ရှားသာသဖြင့် အနာများကို အဝတ်သင်တိုင်းများ ဖုံး
ကွယ်ကာ ရှင်အနုရွှေ့ကို လာရောက်ဖူးမြှေ့ကန်တော့
လေသည်။

ရေဟိကို တရားခမ္မဆေးဖြင့် ကုသပေး
လိုသဖြင့် ခေါ်ယူလိုက်သော ရှင်အနုရွှေ့ကိုသည် ရေဟိ
အိုရောက်လာသည်နှင့် အကျိုးတရားမှန်သမျှသည် အ
ကြောင်းတရားကြောင့်သာဖြစ်သည်ဟု အစခီးပြီး အကု
သိလ်ကြောင့်ဖြစ်သောမိုးကို ကုသိုလ်လေဖြင့်ဖြို့မ်းသတ်။

သည်။ ရောဟိတီ ယခုခံစားနေရသော ကုဋ္ဌနာရောဂါ
သည် အတိတ်ကပြုခဲ့သော အကုသိလ်ကြောင့်ဖြစ်ရ^၁
သည်ဟုဆိုကာ ဆက်လက်မိန့်ကြားသည်မှာ-

ဒါနမူများတွင် ကျောင်းအလှု။ဒါနသည်
ကောင်းကျိုးအများဆုံးဖြစ်သည်။ သို့ဖြစ်၍ ရောဟိတီ၏
ကိုယ်ပိုင်ငွေဖြင့် ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်
လု။ဒါန်းပါက အတိတ်ကပြုခဲ့သော အကုသိဝ်များကို
ကုသိလ်က အနိုင်ရပြီး ယခုခံစားနေရသော ရောဂါဝေ
အနာများ သက်သာပောက်ကင်းသွားမည်ဖြစ်ကြောင်း
လမ်းညွှန်အကြပ်လေသည်။ ရောဟိတီလည်း ရှင်အနှင့်
ရွှေ့ခြင်း ပြတ်ပေါ်အတိုင်း မိမိပိုင်လက်ဝတ်ရတနာ ဖွံ့ဖယာ
များကို ထုခွဲရောင်းချုပြီး ကျောင်းကြိုးတစ်ဆောင် ဆောက်
လုပ်လု။ဒါန်းလေသည်။

ဆွမ်းစားကျောင်းကြိုးဆောက်လုပ်နေစဉ်
ရောဟိတီသည် နေ့စဉ်ရက်ဆက် ကျောင်းပေါ်တွင် တံ
မြက်စဉ်လည်း ကျောင်းအောက်ထပ် သံယာတော်များ
ဆွမ်းစား၏ ရှိန်ရောများကို ရှင်းလင်းသန့်စင်ကာ နေရာ

ထိုင်ခင်းများစီစဉ်ခင်းကျင်းခြင်း၊ သောက်သုံးရေများ၊ မပြတ် ဖြည့်တင်းခြင်း၊ ကုဋ္ဌအီမှုသာများ၊ နွေစဉ်ဆေးကြော သန့်စင်ခြင်း၊ စသော သန့်ရှင်းရေးကုသိုလ်၊ ဝေယာဝစ္စ ကုသိုလ်များကို တစ်နေ့မပြတ် နိစ္စပတ်ပြုလုပ်လေ့သည်။

ဤ သန့်ရှင်းရေးကုသိုလ်၊ ဝေယာဝစ္စကု သိုလ်သည် အလွန်ထူးခြားပြီး အကျိုးပေးအားကောင်း သောကုသိုလ်ဖြစ်သည်။ ထိုကြောင့် ထိုကဲ့သို့သော ကု သိုလ်မျိုးကို တတ်စွမ်းနိုင်သမျှ ပြုစေလိုသည်။ ရန်ကုန် မြို့ရှိ မိသားစုတစ်စုမှ အမျိုးသမီးကြီးတစ်ဦးကို တွေ့ဖူး သည်။ အာမည်က ဒေါ်မြင့်ကြည်ဖြစ်သည်။ ရန်ကုန်သို့ မပြောင်းလာမိက နယ်ရှိ ရွာလေးတစ်ရွာမှာ နေထိုင်ကြ သည်။

သူတို့မိသားစုသည် ရွာမှာနေစဉ်က အလွန် ဆင်းရဲကြသည်။ သို့သော ထူးခြားစွာ သူတစ်ပါးမယူလို သော ကုသိုလ်ကို ယူလေ့ရိုကြသည်။ ဥပုသ်နေ့များတွင် ဥပုသ်ကော်းမှ ညစ်ပတ်ပေကျွော်သော ကုဋ္ဌအီမှုသာ များကို မိသားတစ်စုလုံး ဆေးကြောသန့်စင်ပြီး သန့်ရှင်း

ရေးကုသိုလ်ပြုကြသည်။ အတိတ်မှ အကုသိုလ်ကံက
ဖိန့်ထား၍ ကောင်းကျိုးပေးခိုန့်မတန်သေးသဖြင့် ဆင်းရဲ
နေဆဲဖြစ်သည်။

ရွာတွင် အလုပ်အကိုင် အဆင်မပြုသည့်
အဆုံး တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသကဲ့သို့
ရေကြည်ရာမြေကိန်ရာ ရန်ကုန်မြို့သို့ စွန်တားပြီး လုပ်ကိုင်
တားသောက်ကြရန် ဆုံးဖြတ်ပြီး ရွာဦးကော်ငါးဆရာတော်
ထံ သွားရောက်ကန်တော့ နှုတ်ဆက်ကြသည်။ ထိုအခါ
ဆရာတော်က သူတို့မျှော်လင့်မထားသော စကားဆန်း
တစ်ခွန်း ပြောလေသည်။

ဆရာတော်က-

“ဟဲ မြင့်ကြည်၊ နင်တို့ဟာ သူများမလုပ်တဲ့
ကုသိုလ်တွေ လုပ်ထားကြတယ်၊ ကုဋိသန့်ရှင်းရေးဆိုတာ
လူတိုင်းမလုပ်ကြဘူး။ မာန်မာနတရားတွေကြောင့် လူ
တိုင်း မလုပ်နိုင်ကြဘူး။ နင်တို့လုပ်ထားတဲ့ အဲဒီကုသိုလ်
ဟာ အားကောင်းတယ်။ နင်တို့ကို ငါ နိမ့်တ်ဖတ်လိုက်
မယ်။ နင်တို့ ရန်ကုန်ရောက်ရင် ငွေနဲ့ကြေးနဲ့ ရွှေနဲ့

ငွေနဲ့ တိုက်နဲ့ကားနဲ့ ချမ်းချမ်းသာသာနေရမယ်”

ဒေါ်မြှင့်မြှင့်ကြည်တို့သည် “ဝါတို့တော့ မထူး
ပါဘူး၊ ဆရာတော်က စိတ်ချမ်းသာအောင်ပြောတာပါ”
ဟု ခပ်ပေါ့ပေါ့တွေးပြီး မေ့မေ့ပျောက်ပျောက်သာ သ
ဘောထားလိုက်သည်။

စာဖတ်သူများအနေနှင့် ထိကဲ့သို့သော ကု
သိုလ်ပျိုးကို ကြံးသည်အခါတိုင်း ပြုစေလိုသည်။ စာရေးသူ
ကိုယ်တိုင် ထိကဲ့သို့သော သန့်ရှင်းရေးကုသိုလ်ကို ပြု
ဖူးသည်။ သဘော်တစ်စီးပေါ်မှာဖြစ်သည်။ တစ်ခါက
ရောဝတီတိုင်းသို့ ရန်ကုန်မှ သဘော်စီးပြီးသွားဖြစ်သည်။
သုံးထပ်သဘော်ကြီးဖြစ်သည်။ ဘိုကလေးမြို့အရောက်
တွင် ဒုတိယတန်းရှိ သဘော်အိမ်သာခန်း ခြောက်ခုလုံး
ရေပြုတလပ်ပြီး ခြေနှင့်အုန်းရာအနဲ့တွင် အညွစ်အကြေး
များဖြင့် အနဲ့ဆိုးများ တထောင်းထောင်းထကာ ညုစ်တ်
ပေကျံး၊ ရလေတော့သည်။ သဘော်ပေါ်ရှိ ရဟန်းရှင်လူ
ခရီးသည်များအားလုံး ဆင်းရဲ့အကွဲဖြစ်ကြရတော့သည်။

စာရေးသူလည်း အနားရှိ သဘော်တစ်စီးထံ

မှ ရေပုံးတစ်ခုကိုတားပြီး မြစ်ထဲမှရေများကိုခပ်ကာ အိမ်သာအားလုံးကို သန့်ရှင်းရေးပြုလုပ်လိုက်သည်။ အိမ်သာထဲရှိ အညွစ်အကြေးများမှာ ဖွစ်တက်နေပြီး သဘောပေါ်ရှိ လူရောရဟန်းပါ နိုက္ခရောက်နေကြသော်လည်း သန့်ရှင်းရေးကုသိုလ်ယူမည့်သူ မရှိကြချော်။ သူတစ်ပါးစွန်သော အညွစ်အကြေးများကို ငါဟောမလုပ်နိုင်ဘူးဆို သောစိတ်ဖြင့် နေသာသလိုနေကြလေသည်။ ထိုအလုပ်မျိုးကိုလုပ်ခြင်းသည် အောက်တန်းကျသောအလုပ်ဖြစ်သည်ဟု အထင်ရောက်နေကြသည်။ မာန်မာနတွေဖြစ်သည်။ ငါအစွဲတွေဖြစ်သည်။ အမှန်အတိုင်း ဆင်ခြင်ကြည့်လျှင် အမြဲတမ်းဖြစ်ပျက်နေသော ဤခန္ဓာကိုယ်တွင် ငါဆိုသည်မှာ မရှိပေါ်။

တရေးသူကိုယ်တိုင် မြစ်ထဲမှရေများကို ခပ်ပြီး ဆေးကြောသုတ်သင်နေသည်ကိုမြင်ရသော နှစ်ဆယ့်ငါးနှစ်အရွယ် ဦးဇော်တစ်ပါးလည်း ဝင်ရောက်ကူညီလေသည်။ အိမ်သာအခန်းအားလုံးကို ဆေးကြောသန့်စင်းပြီး ရေအလုပ်များကိုလည်း ရေအပြည့်ခပ်ဖြည့်လိုက်သည်။ ခရီး

သည်များအားလုံးလည်း စိတ်ချမ်းသာသွားကြလေတော့
သည်။ သန့်ရှင်းရေးကုသိုလ်ဖြစ်သည်။ ဒေါ်မြှင့်ကြည်တို့
အကြောင်းကို ဆက်ပါ၌ဦးမည်။

“တကယ့်ကို အုံသွေရာပါဘုရား၊ တပည့်
တော်မ ရန်ကုန်ကိုပြောင်းလာပြီးတဲ့အခါ အိမ်ထောင်ကျ
ပါတယ်ဘုရား၊ တပည့်တော်မနဲ့ အိမ်ထောင်ကျသူ့ဟာ
သာမန်အလုပ်သမားတစ်ယောက်ပါပဲ။ အိမ်ထောင်ကျ
ပြီး သိပ်မကြာဘူး၊ တပည့်တော်မရဲ့အိမ်သားဟာ နိုင်ငံ
ခြားသော်သားဖြစ်သွားပါတယ်။ ငွေကြေး ဘာမှမကုန်
လိုက်ရပါဘူး။ အဲဒါအချိန်ကစပြီး စီးပွားတက် ချမ်းသာ
လာတာ၊ တိုက်နဲ့ကားနဲ့နေရတဲ့အထိဖြစ်လာတာ အရှင်
ဘုရား စာချွဲတဲ့ကျောင်းရဲ့ ဦးဆောင်အလှုံးရှင်ပါဘုရား
အခု လိုင်မြို့နယ်မှာ နေပါတယ်ဘုရား”

သန့်ရှင်းရေးကုသိုလ်၏ အကျိုးတရားသည်
မည်မျှ အကျိုးပေးသနလိုက်ပါသနည်း။ ဓရာဟိတ္ထီသည်
လည်း ထိုကဲ့သိုပ်။ ကျောင်းစဆောက်သည်အချိန်မှစ၍၍
နေ့စဉ်ရက်ဆက် ထောက်ထွက်သိုလ်များ၊ သန့်ရှင်းရေး

ကုသိလ်များပြုလုပ်သည့်အတွက် သူမ၏ ကုဋ္ဌနာရေဂါ ကြောင့်ဖြစ်ရသော အနာစိများသည် တဖြေးဖြေးနှင့် ညီးစွမ်းခြောက်သယောင်းလာသည့်များ ရေဂါ၏ သုံးပုံ နှစ်ပုံခန့် ပျောက်ကင်းသွားလေသည်။ ရောဟိတ္ထီလည်း ပိမိ၏ အတိတ်အကုသိလ် အကျိုးပေးကံကြောင့်ဖြစ်ရသော စိတ်ဆင်းရဲမှ ကိုယ်ဆင်းရဲမှုခုက္ခများကို ပစ္စပုံနှင့် ကုသိလ်ကံဖြင့် အဖတ်ဆယ် ချေဖျက်၍ရမှန်း ကိုယ်တိုင် သိမြင်လာပြီ ယုံကြည်မှသွှေ့များ တို့ပြီးလာကာ ကိုယ် စိတ်နှစ်ပါး ချမ်းသာရတော့သည်။

၌ကုသိလ် ဆမ်းစားကြောင်းကြီး ဆောက်လုပ်ပြီးစီး၍ ရေဝက်ချွဲ့ကြိုးတွင် မြတ်စွာဘုရားရင်ကိုယ်တိုင်ကြွေရောက်ပြီး သာဓာအနောဒနာတရား ချီးမြှင့်လေသည်။ စမ္မပဒ အငွေကထာအဖွင့်နိဒါန်းတွင် “ကောအဲဟေ ကူမ်းအေသနာ သတ္တာ”ဆိုသော ဂါထာတော်အတိုင်း ဘုရားရင်က တရားဟောကြားရင်း

“ချစ်သမီး ရောဟိတ္ထီ၊ သင် ယခင့် ကုဋ္ဌနာရေဂါ စွဲကပ်ရခြင်းရဲအကြောင်းကို သိသလား”ဟု

မေးရာ ရောဟိတ္ထီက-

“မသိပါဘုရား”

“ချစ်သမီး သင်ဟာ အတိတ်ဘဝက ဒေသ
မာနကြီးတဲ့ မိဖုရားကြီးတစ်ဦးဖြစ်ခဲ့တယ်”

ဟု အစချိပြီး ရောဟိတ္ထီ၏ အတိတ်ဘဝ
အကြောင်းကို ဟောတော်မူပါသည်။

ရောဟိတ္ထီသည် အတိတ်ဘဝက ဗာရာဏာ
သီပြုသူရှင်မင်း၏ မိဖုရားကြီးတစ်ဦးဖြစ်ခဲ့ပြီး ဒေသအလွန်
ကော်ထန်ကာ မာနကြီးသူတစ်ယောက်ဖြစ်သည်။ တစ်နေ့
တွင် ဗာရာဏာသီမင်းကြီးသည် ကချေသည်မတစ်ဦးကို
စွဲလန်းနှစ်သက်နေသည်ကိုသိရသော် ပြင်းစွာအမျက်
တွက်ပြီး ကချေသည်မကိုလည်း မနာလိုဝန်တိမူများ
ဖြစ်လေသည်။ ထိုကြောင့် မိဖုရားကြီးသည် ကချေသည်
၏အလှကို ပျက်စီးစေရန်အကြံဖြင့် ကချေသည်မ၏
အငောင်ကိုင်မင်းချင်းအား အနာနည်းဖြင့်တစ်မျိုး၊ အ
ကြမ်းနည်းဖြင့်တဖူး၊ ဖြားယောင်းမြိမ်းခြောက်ပြီး ကချေ

သည်မ၏ အဝတ်အစား အသုံးအဆောင်နှင့် ဖိပ်ယာ
နေရာများကို ခွေးလေးယားသီးမှန်များ ဖြူးထားစေသည်။
ထိုကြောင့် ကချေသည်မသည် ယားယံသောအနာများ
ဖြစ်ပေါ်ကာ ကုတ်ရင်းဖဲ့ရင်း ရပ်ပျက်ဆင်းပျက်ဖြစ်ရလေ
တော့၏။ ဤသို့ ဒေါသနှင့်မာနအရင်းခံပြီး သူတစ်ပါး
ပျက်စီးစေရန်ပြုခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝ
တွင် ကုန်နာစွဲကပ်ရခြင်းဖြစ်သည်ဟု မိန့်ကြားလေ
သည်။

ဘဝဆိုသည်မှာ အချိန်ပိုင်းလေးသာ ဖြစ်
သည်။ တိုတောင်းလှသောဘဝလေး ရလာခိုက်တွင်
မိမိကြောင့် သူတစ်ပါးစိတ်ဆင်းရဲရလေအောင် မလုပ်မိ
ကြစေရန် အထူးဂရပြုကြရမည်ဖြစ်သည်။ ဘုရားရင်
အဆက်ဆက်က အမျက်ဒေါသနှင့် မာန်မာနကို မိမိ
သန္ဓာန်မှ လုံးဝစွန်ပယ် ဖျောက်ဖျောက်ပစ်ကြရန် ဟော
ကြားခဲ့သည်။ သံယောဇ်ကြီး တရားဆိုးတွေကို ဖြတ်
တောက် လွှန်မြောက်စေရမည်၊ ရပ် နာမ်ခန္ဓာအပေါ်တွင်
ကိုလေသာနှင့် တွယ်တာကပ်ပြီမှုမရှိသောသူသည် ဆင်း

ရဲမူးများမှ လွတ်ကင်းချမ်းသာမည်ဟု ဟောမြှုက်လေ
သည်။ တရားအဆုံးတွင် ရောဟိတ္ထီသည် သောတာပန်
တည်သွားပြီး နှစ်ရောက် လုံးဝပြောက်ကင်းသွားကာ
အသားအရေများလည်း ရွှေအဆင်းကဲ့သို့ ဝင်းပသွားလေ
တော့သည်။

မြတ်စွာဘုရားရှင်က ရောဟိတ္ထီအား-

“ချစ်သမီး၊ ဒေါသနဲ့ မာန်မာနကို စွန့်ပယ်
ဖြောက်ဖျက်ပစ်ရမယ်”

တစ်စုံတစ်ယောက်ကို အမျက်ထွက် စိတ်
ဆိုးပြီး ရန်းမြှေးနှင့်သေလျှင် အပါယ်ငရဲသို့ ကျသွားသည်။
ဒေါသသည် ထိမျှလောက်ထိ စွမ်းသည်။ သတ္တာဝါတို့တွင်
ဒေါသစ်တ် များသည်ထက်များလာလျှင် ကမ္မာပေါ်တွင်
လက်နက်ဘေးကြီးဆိုက်သည်။ ကြီးကျယ်သော စစ်ပွဲ
ကြီးများဖြစ်ပါးပြီး ကမ္မာကြီး ပျက်စံးသွားနိုင်သည်။ ထို့
ကြောင့် ယနေ့ ကမ္မာအနဲ့ဖြစ်ပါးခဲ့သော စစ်ပွဲများ၏
အစိကအကြောင်းရင်းသည် ဒေါသကြောင့်ဖြစ်လေသည်။

ဒေါသတရားများ ပို၍များလာလျှင် ကမ္မာ
လောကြိုးတွင် ရေစွမ်းမီးပြီး ကမ္မာပျက်စီးသွားရလေ
သည်။ ကမ္မာပျက်ရေဆိုသည်မှာ ဒေါသက ဖန်တီးခြင်း
ဖြစ်သည်။ ဒေါသကြောင့် အသက်ပါဆုံးရှုံးသွားရသူ နှစ်
ယောက်အကြောင်းကို တင်ပြလိုသည်။

ပထမတစ်ဦးမှာ အမျိုးသားတစ်ယောက်
ဖြစ်သည်။ အက်လိပ်လူမျိုး ပါလိမန်အမတ်တစ်ယောက်
ဖြစ်သည်။ ဆရာဝန်လည်းဖြစ်သည်။ တစ်နေ့တွင် ပါလိ
မန်အစည်းအဝေး၌ နိုင်ငံရေးကိစ္စတစ်ခုနှင့်ပတ်သက်ပြီး
အမတ်တစ်ယောက်နှင့် အငြင်းအခုန်ဖြစ်ကြလေသည်။
ငြင်းကြခန်ကြရင်း ဆရာဝန်ပါလိမန်အမတ်သည် ဒေါသ
ထွက်လာပြီး လက်သီးလက်မောင်းတန်း အော်ဟစ်ငြင်း
ခုန်သည်အထိဖြစ်လာပြီး အစည်းအဝေးခန်းမထဲမှာပင်
ပက်လက်လန် လဲကျ သေဆုံးသွားလေသည်။ ဒေါသမီး
လောင်ပြီးသေဆုံးခြင်းကြောင့် ငရဲတွင် ခံရပေါ်းမည်။

ဒေါသဆိုသော ကိုလေသာမီးသည် အလွန်
ပင် ပူလောင်ပြင်းထန်လှသည်။ လူတစ်ယောက် ဒေါသ

ဖြစ်လာပြီဆိုလျှင် မျက်နှာကြီးနဲ့ပြီး အလွန်ကြောက်စရာကောင်သွားသည်။ ဒေသဖြစ်ဆဲအခိုန်တွင် နုလုံးသွေးများသည်လည်း မည်နေက်သွားသည်။

နောက်တစ်ဦးမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ မစွဲလေးမြို့ စိန်ပန်းရပ်ကွက်မှဖြစ်သည်။ ဖြစ်စဉ်အကျဉ်းမှာ တစ်နေ့တွင် သူမ၏သားလေးတစ်ဦးသည်တိစိုကြည့်ရင်း တဗြားကလေးတစ်ဦးနှင့် နိုက်ရန်ဖြစ်ပြီးကြသည်။ ရန်ဖြစ်ကြရင်းနှင့် တစ်ဘက်ကလေးက ခဲတံခါနသောဓါးလေးနှင့်ရမ်းဝါးကိုကြသွားလေး၏လက်ဟောင်းကို အနည်းငယ်မျှထိသွားပြီး သွေးအနည်းငယ်ထွက်သွားသည်။ ကလေးများမှာ ကိုနှစ်ဆယ်နှစ်အချယ်ဖြစ်သည်။ မီးထိသွားသောကလေးက သူအောက်ကို သွားတိုင်သောအခါ အမေဖြစ်သူက ဒေသထွက်ပြီး “ငါသားကို လုပ်တဲ့ကောင်လေး ငါကိုယ်တိုင်သတ်မယ်”ဆိုပြီးလက်သီးနှစ်ဘက်ကို ကျေစကျေမ်ပါအောင်ဆပ်ကာ ခဲတံခါနသောဓါးကိုင်ထားသည့်ကလေးထဲ အပြောသွားသည်။ ကလေးလည်း ကြောက်လန့်ပြီး သုတ်ချေတင်တော့

သည်။ ဓါးသမားကောင်လေးက ရှုမှန်ပြီး သူအိမ်သို့
ထွက်ပြီးသည်။ ဓါးထိခိုးထားရသောကလေး၏ အမေက
နွာက်က အတင်းလိုက်သည်။ ဓါးသမားကလေး အိမ်
ထဲဝင်အပြီးတွင် နွာက်မှ ထပ်ချပ်မကွာလိုက်လာ
သော ကလေးအမေမှာ အိမ်ပေါက်ဝအရောက် မောက်
လျက်လဲသွားသည်။ အချိန်ခဏြားသည်အထိ ပြန်မထ
နိုင်သော အမျိုးသမီးကို ပတ်ဝန်းကျင်မှလူများက ထူမ
ကြည့်လိုက်သောအခါ အသက်မရှိတော့။ ဒေါသကြာ့င့်
တစ်ကိုယ်လုံးမည်းနက်ပြီး လက်သီးနှစ်ဘက် ကျွန်ကျွစ်
ပါအောင်ဆုပ်ထားရင်း သေနေလေပြီ။ ငရဲကျသွားချေပြီ။

“သံကိုလိုင့် သံကိုလေသာ”၊ ကိုလေသာ
ဆယ်ပါးဆိုသည်မှာ နိုပ်စက်တတ်သည်၊ ပူပန်စေတတ်
သည်၊ မည်မျှအထိ ပူပန်စေတတ်၊ နိုပ်စက်စေတတ်ပါ
သနည်းဆိုပါမှ သေစေသည်အထိ ပူပန်စေတတ်၊ နိုပ်
စက်စေတတ်လေသည်။ ဂိုလ်သာတရားဆိုသည်မှာ ထိ
သို့သောကိုလေသာများ မပေါ်အောင်၊ ကိုလေသာများ
ကုန်အောင် သတ်သောတရားဖြစ်သည်။ ထိုကြာ့င့် ဂို

သူနာတရား ရှုပိုးသည်သိသည်မှာ ကိုလေသာများ
မပေါ်အောင်၊ ကုန်အောင်သတ်ရန်အတွက် ရှုပိုးရသော
တရားဖြစ်သည်။

“ဝိရိတယ်၊ ဝိသိတယ်”ဟုဆိုပြီး ထောင်
လွှားခြင်းသည် မာနကိုလေသာဖြစ်သည်။ မာနထောင်
လွှားပြီဆိုလျှင် မည်သည့်လုပ်ငန်းမှ မအောင်မြင်ခဲ့။
ဒေါသ၊ မာနတိနှင့်ပတ်သက်၍ သာဘလူလင်ဆိုသော
ဘာသာခြားတစ်ယောက်က ဗုဒ္ဓကို မေးလျှောက်ဖူးသည်။

“မြတ်စွာဘုရား လောကမှာ လူချင်းတူပါ
လျက် အချိုက် ရပ်ဆိုးကြပြီး၊ အချိုက် ခွောလှုကြတာ
ဘာကြောင့်ပါလဲဘုရား”

“သူဘလူလင်၊ ဒေါသက်းပြီး မေတ္တာစိတ်
ထားသူများဟာ ရပ်ရည်ခွောမောလုပ်ပြီး၊ ဒေါသကြီးတဲ့
သူများဟာ ရပ်ဆိုးတယ်”

ဂုတစ်ဂုတဲ့တွင် ခြေသံနှစ်ခကာင် မအောင်း
သကဲ့သို့ ဒေါသရှိသောပုဂ္ဂိုလ်၊ ဒေါသကြီးသောပုဂ္ဂိုလ်၏
သန္တာန်တွင် မေတ္တာပါတ်မကိန်းပေး ပုံးသာင်နေသော

ဖီးပံ့မီးခဲအနားသို့ မည်သူမျှ မကပ်ချင်သကဲ့သို့ ဒေါသ
ကိုလေသာရှိရှိ၊ ဒေါသကြီးသူအနားသို့ မည်သူမျှ မကပ်
လိုကြပေ။ ထိပုဂ္ဂိုလ်များ စီးပွားရေးလုပ်လျှင်လည်း မ
အောင်မြဲ၏ ဘာသာရေးလုပ်လျှင်လည်း မအောင်မြဲ၏။

မြန်မာပြည်တွင် သံယာတော် ဝါးသိန်းခန့်ရှိ
သည့်အနက် တိပိဋကတ်အောင်ပုဂ္ဂိုလ် (၁၂)ပါးသာ
ရှိသည်။ တိပိဋကတ်အောင်ပုဂ္ဂိုလ် (၁၂)ပါးရှိသည့်အထဲ
တွင် မင်းကွန်းဆရာတော်ကြီးသည် ကဗ္ဗာသို့သာသနာ
ပြုဆရာတော်ကြီးတစ်ဆူအဖြစ် ထင်ရှားသည်။ ဆရာ
တော်ကြီးသည် ကဗ္ဗာအဆင့်မီ သာသနုတက္ကသိုလ်
ကြီးများကို ရန်ကုန်ဖြေနှင့် မန္တလေးဖြေတို့တွင် တည်ထောင်
ခဲ့သကဲ့သို့ စာသင်တိကိုကြီးနစ်ခုကိုလည်း တည်ထောင်
တော် မူးချွေသည်။ ရန်ကုန်ဖြေတွင် တိပိဋကတ်သင်သားများ
စာမေးပွဲခြေဆိုခိုန်တွင် သိတင်းသုံးနိုင်ရန်အတွက် အ
ဆောင်ကြီးတစ်ခုကိုလည်း တည်ထောင်ခဲ့သည်။

မင်းကွန်းတွင်လည်း ဓမ္မနာဒ ပထမပြန်
စာသင်တိကိုကြီးတစ်ခု၊ မလွန် ဆန်လှု။ အသင်းအတွက်

နှင့် စစ်ကိုင်းတစ်လျှောက်တွင်ရှိသော ကျောင်းပေါင်းများ စွာရှိ ရဟန်း သီလရှင်များအတွက် အဆောက်အအုံများ စွာကို မင်းကွန်းဆရာတော်ကြီးဦးဆောင်ပြီး တည်ထောင် ခဲ့လေသည်။ ကမ္မာဂုဏ်းနှစ်မှတ်တမ်းတအုပ်တွင် ဉာဏ် အကောင်းဆုံးလူသားအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။

မင်းကွန်းဆရာတော်ကြီးသည် အဘယ် ကြောင့် ထိရောက်အောင်မြင်စွာ သာသနပြုနိုင်ပါသ နည်းဆိုလျှင် ဆရာတော်ကြီးတွင် ဒေါသမရှိ ဒေါသကင်းပြီး မေတ္တာခါတ် အပြည်ရှိသောကြောင့်ဖြစ်သည်။

ဒေါသထွက်ခြင်းဆိုသည်မှာ လွယ်ကူးသော အရာဖြစ်သည်။ တိရှောန်များသည်လည်း လွယ်လွယ် ကူးကူးပင် ဒေါသထွက်တတ်ကြသည်။ ပြဿနာတစ်ခုကို မေတ္တာနှင့် ပြုလည်အောင်ဖြေရှင်းတဲ့တ်မှသာလျှင် အ မှန်တရားကို ရာဖွေတွေရှိနိုင်ပေါ်သည်။ မာနနှင့်ပတ်သက် ၍၍လည်း သုဘလုလင်က ဘုရားရှင်ကို ဆက်လက်မေးလျှောက်ရာ-

“အရှင်ဘုရား လူချင်းတူပါလျက် အချို့

ပုဂ္ဂိုလ်က အမျိုးယုတ်တယ်၊ အချိုပုဂ္ဂိုလ်တွေက အမျိုးမြတ်တာ ဘာကြောင့်ပါဝဲဘူရား”

“ချစ်သား သူဘလူလင်၊ ငါနှင့်ငါသာ နှင့်စ ရာဆိုသလို၊ ငါသိ ငါရှိ ငါတတ်ဆိုသူတွေဟာ အမျိုးယုတ်တယ်၊ မာနက်ငံပြီး ဂါရဝတဗျား နိဝါတတဗျား ရှိသူတွေဟာ အမျိုးမြတ်တယ်”

ရှိနိုးသူနှင့် ရှိနိုးခြင်းခံရသူ ပုဂ္ဂိုလ်နှစ်ဦးရှိရာ တွင် ရှိနိုးခြင်းခံရသူ၏ ရှိနိုးခံထိက်သော သီလ သမာဓိပညာမရှိလျှင် အပြစ်ဖြစ်လေသည်။ အပါယ်ကျေတတ်သည်။ အရိအသေပြု ရှိနိုးရာတွင် ရှိနိုးသူများ၏ ကုသိုလ်ဖြစ်သည်။ အကျိုးရှိသည်။

- | | |
|-------|--|
| အာယု | - အသက်ရည်ခြင်း |
| ဝဇ္ဈာ | - အဆင်းလှခြင်း |
| သုခ | - ချမ်းသာခြင်း |
| ဗလ | - ခွန်အားကြီးခြင်းဆိုသော အကျိုးလေးမျိုးရသည်။ ထိုအကျိုးလေးမျိုးကို မာနက်း |

ပြီး ဂါရဝ နိဂုတ်တရားနှင့်ရှိခိုးသူတိုင်း ရရှိခံစားရသည်။

“သံယောဇ်ကြီး တရားဆိုး ပယ်ချိုးလွန် မြောက်ရာ”ဆိုသည်ကို ရှင်းပါမည်။ သံယောဇ်နှင့် မေတ္တာကို တချို့က ရောထွေးနေကြသည်။ ဘာမူး မသက်ဆိုင်ပါ။ သံယောဇ်ဆိုသည်မှာ ပူလောင်မှု သက်သက်ဖြစ်သည်။ သောဘတဏ္ဍာနှင့် စွဲလန်းမှူကို သံယောဇ် ဟုခေါ်သည်။ ပူလည်း ပူလောင်စေသည်။ မေတ္တာသည်ကား အေးချမ်းသည်။ အေးချမ်းစေသည်။ စိတ်ချမ်းသာသည်။ စိတ်ချမ်းစေသည်။

တစ်ခါက မြှုတ်မြို့ရှိ ကျောင်းတစ်ကျောင်းသို့ ဒကာတစ်ဦးရောက်လာကာ ကျောင်းရှိသံယာများအား ကြုံကိုဆိုထဲမှုးဆွမ်းကပ်လိုကြောင်း လျှောက်ထာသည်။ ကျောင်းရှိသံယာမှာ (၅)ပါးသာရှုံးသည်။ ထိုကြောင့် ဒကာ လည်း (၅)ပါးစာသာ လာရောက်ကပ်လှုံးသည်။ ဆွမ်းစားချိန်အရောက်တွင် အာဂန္ဓာကိုယ်တော်တစ်ဦး ကြုံလာသည်။ ဆွမ်းက (၅)ပါးစာ၊ သံယာက (၆)ပါး။ မည်ကဲ့သို့ ပြုကြမည်နည်း။ ကျောင်းထိုင်ဆရာတော်ကြီး

က အငတ်ခံလိုက်သည်။ မိမိ မဘူးပေးပဲ အငတ်ခံ
ပြီး တပည့်သားတွေကို ကျွေးနိုင်သည်မှာ တကယ့်
မေတ္တာခါတ်အပြည့်ကြောင့်ဖြစ်သည်။

သံယောဉ်ဆိုလ်မှာ တဏ္ဍာ၊ အကုသိုလ်
ဖြစ်သည်။ တဏ္ဍာနှင့်စွဲလျှင် အပါယ်ကျေမည်။ သံယော
ဉ်ထား၍ မည်သည့်ကောင်းကျိုးကိုမျှ မပေးပေ။ ထို
ကြောင့် မိဘနှင့်သားသမီး၊ သားသမီးနှင့်မိဘ တစ်ဦး
အပေါ်တစ်ဦး မေတ္တာနှင့်သာ စောင့်ရောက်ကြရမည်
ဖြစ်သည်။

ရပ်နာမ်ခန္ဓာကို ကိုလေသာနှင့် ဘွယ်တာ
ကပ်ဖြို့မရှိသူတွင် ဆင်းရဲခုက္ခာများကင်းစင်သည်။ ထို
ကြောင့် မိမိ၏ခန္ဓာကို ကိုလေသာအညွစ်အကြွေး ချွေး
ညွှေ့များမတင်ရှိစေဘဲ ရပ်နာမ်မျှသာဟု သိကြရမည်။

တစ်ဦးကိုတစ်ဦး မြင်ကြရာတွင် အဆင်း
ရပ်နှင့် မျက်စီအကြည်ရပ်တို့ တိုက်ဆိုင်ချိန်ခဏအတွင်း
မြင်သိစိတ်(နာမ်တရား)ဖြစ်ပေါ်သည်။ သူလည်းမဟုတ်၊
ငါလည်းမဟုတ်၊ သိသည်ဟူသော သဘောမျှသာဖြစ်

သည်။ ဖောက်ပြန်တာက ရပ်တရားဖြစ်သည်။ ရပ်နှင့်
နာမ်သည် သူသဘောနှင့်သူ အကြောင်းကြောင့် အကျိုး
ဖြစ်လာခြင်းဖြစ်သည်။ ငါမဟုတ်၊ ငါမရှိဟု ပြတ်သားစွာ
သိသွားလျှင် သံယောဇုံပြတ်သည်။ တရားအဆုံးတွင်
ယောဟိတ္ထီသည် အောက်ပါအကျိုးသုံးမျိုးကို ရရှိခံစားရ
လေသည်။

- ၁။ သူမှာစွဲကပ်နေသော နှုန်းရောဂါသည် လုံးဝ
ပျောက်က်းသွားခြင်း။
- ၂။ အသားအရေသည် ရွှေအဆင်းကဲ့သို့ ဝါဝင်း
သွားခြင်း။
- ၃။ သေတာပန်တည်သွားခြင်းတို့ဖြစ်သည်။
ရောဟိတ္ထီသည် ထိုဘဝမှ စတေသနလွန်
သောအခါ တာဝတီသာနတ်ပြည်သို့ ရောက်သွားသည်။
ထိုအကြောင်းအရာနှင့်တစ်ဆက်တည်း ကျောင်းလှူသူ
လို ရရှိအပ်သော ဝမ်းမြောက်ဖွယ်ရာ အကျိုး(၆)မျိုးကို
ဖော်ပြန်းမည်။

ကျောင်းလူ၏သောသူများသည် ဖြစ်ရာဘဝါး
ရွှေပိုဟန်ကြီးပေါက်ပေးခြင်းခံရသည်။ မည်သူမျှ ဆောက်
ပေးစရာမလိုပဲ လူ၏ခဲ့သည့်စေတနာကြောင့် ရွှေပိုဟန်ကြီး
အလိုလိုပေါ်လာပေးသည်။ ဤကဲ့သို့သော ဖြစ်ရပ်များစွာ
ရှိသည်။ လွန်ခဲ့သော ခြောက်နစ်ခန့်က ရွှေပြည်သာမြို့
နှစ်ဝါကျောင်းဆရာတော်၏ တူမလေးတစ်ဦးသည် ရော့
ချောင်းမြို့နယ်မှလာပြီး နှစ်ဝါကျောင်းကွင်တည်းနှိုကာ
ဆေးလာကုသည်။

သူမ၏ရောဂါမှာ ဆေးမတိုးပဲ ဆေးကု၍
မသက်သာပဲဖြစ်နေသည်။ တစ်နွေတွင် ထိမိန်းကလေးကို
မကောင်းဆိုးဝါးတစ်ကောင်က ဝင်စီးပူးကပ်သည်။ ဆရာ
တော်က “မင်း-ဘယ်သူလဲ”ဟုမေးရာ ဝင်ပူးနေသော
မကောင်းဆိုးဝါးကောင်ကြီးက ယောက်ရားသံကြီးနှင့် သူ
သည် မိန်းကလေးနေထိုင်သောရွာထိုင်က မကောင်းဆိုး
ဝါးတစ်ကောင်ဖြစ်ကြောင့် ပြုပြုသည်။ ဆရာတော်က
ဆက်ပြီး “ဒီကို ဘာလာလုပ်တာလဲ၊ ဘာဖြစ်လို့ ဝင်ပူး
တာလဲ”ဟုမေးရာ “ဒီမိန်းကလေးကို ကျူးပုံလုပ်ထားတာ၊

အသေလုပ်ထားတာဖြစ်လို ဆေးကုမနေနဲ့တော့၊ မရတော့ဘူး၊ သေမှာပဲ၊ ဒီမိန်းကလေးသေမှ ကျျပ်နေတဲ့ နေရာ သစ်ပင်မှာထားခဲ့ပြီး ကျျပ်က တွေးသွားမယ်၊ လွှတ်မယ်”ဟု ပြောပြီး ထွက်သွားလေသည်။

ဆွဲမျိုးသားချင်း လူနာရှင်များမှာ အလွန်ပဲ စိတ်ခါတ်ကျသွားကြလေတော့သည်။ “သွားပြီ ဆေးဆက်ကုလိုမရဘူးလို ပြောသွားပါလျက်နဲ့ ကုနေလည်း အပိုပဲ့ဟု ပြောနေတွေးနေခိုက် မိန်းမအသံဖြင့် မကောင်းဆိုးပါးတစ်ကောင် ပူးဝင်လာပြန်လေသည်။ မကောင်းဆိုးပါးများ ဝင်ပူးလာသောအချိန်တွင် ပြောခဲ့သော စကားများကို ကက်ဆက်ဖြင့် အသံသွင်းယူထားကြသည်။

မိန်းမအသံဖြင့် ဝင်ပူးလာသော မကောင်းဆိုးပါးကောင်မှာ အုံညွှန်ရာပင်။ ဆရာတော်၏အစ်မဖြစ်လေသည်။ ရောဂါသည်မိန်းကလေး၏ အမေဖြစ်သည်။ ဆုံးသွားသည်မှာ တစ်နှစ်ခန့်ပင်ရှိပေတော့မည်။ နှစ်ဝန်ကော်းဆရာတော်က နာမည်ကိုမေးကြည့်သောအခါ မိမိအစ်မဖြစ်နေလေရ-

“ဟာ-အစ်မ၊ ဘယ်လို ဖြစ်ရတာလဲ”

“တပည့်တော်မ ဝေဟနိကပြီးတော်မ^{၁။}
ရောက်နေပါတယ်၊ တကယ်တော့ အဆောက်အအွေးလဲ။
ခဲ့တဲ့ကုသိုလ်ကြောင့် တပည့်တော်မ နတ်ပြည့်သွားရမှာ
ပါ။ ဒါပေမယ့် သမီးသံယောဇ်ကြောင့် အခုလိုဘဝ
ရောက်ရတာ”

ဆိုခဲ့ပြီးဖြစ်ပါသည်။ မေတ္တာသာ ထားကြပါ။
သံယောဇ်မထားကြပါနောင့် ဟူသောကားကို အသေအ
ချာ စွဲစွဲပြီးမှတ်သားစေလိုပါသည်။ သံယောဇ်ထား
သောကြောင့် တဏ္ဍာစွဲနှင့်သေသေအခါး ယခုလိုမျိုး
အပါယ်ဘုံးလို ကျရောက်ရမည့်သာ။ မေတ္တာနောင့် စောင့်
ရောက်လျှင်ပင် လုံလောက်ပြီဖြစ်သည်။ မေတ္တာဆို
သည်မှာ အပူခဲ့တ်လုံးဝမပါပေ။ အအေးခါတ်ဖြစ်သည်။
မေတ္တာ တွင် ကိုယ်ကျိုးမပါပေ။ ပိမိနှင့်ပတ်သက်သမျှ
ပုဂ္ဂိုလ်တိုင်းကို ကျန်းမာချမ်းသာကြပါစေဟု နဲ့သွင်း
ခြင်းသည် မေတ္တာဖြစ်သည်။ မေတ္တာသည် အေးချမ်း
သည်။ ကုသိုလ်တရားဖြစ်သည်။ သံယောဇ်သည်

၆

၆၁၃:အာမနတ်သမီး အကျကြီး

ပူလောင်သည်။ အကုသိုလ်တရားဖြစ်သည်။ နန္ဒဝန်ဆရာ
တော်က ဆက်ပြီး-

“အကာမကြီး၊ အခုဘယ်လိုနေရသလဲ”

“ဟို မကောင်းဆိုးဝါးကောင်ကြီး နောက်
ယုက်ထားလို့ သမီးလေးကို နောက်ကလိုက်ပြီး စောင့်
ရောက်နေရတာနဲ့ နတ်ပြည်ကိုသွားရဖို့ကို၊ မသွားနိုင်
သေးဘူးဘုရား၊ အရင်ဘုရားတို့ သမီးလေးရောဂါကို
ပျောက်စေချင်ရင် စစ်မှန်တဲ့ ပရောဂဆရာနဲ့ အရင်ကု
ပါ၊ နောက်တော့မှ လိုအပ်သလို ဆေးဆက်ကုပါ။ သူ
မှာရှိတဲ့ အမောင့်ပယောဂစက်တွေ စင်သွားမှ ဆေးတိုး
မှာပါဘုရား”

မှန်ပေသည်။ ကလေးမကိုဝင်ပူးသော အမျိုး
သမီးပြောသည့်အတိုင်းကုမှသာ ရောဂါပျောက်ကင်းသွား
လေသည်။ ဝင်ပူးဆဲမှာပင် ဆက်လက်မေးလိုက်သည်။

“ရေနံချောင်းကနေ ဒီရန်ကုန်ကို ဘယ်လို
လာသလဲ”

“တပည့်တော်မမှာ ကံကပေးတဲ့ ကမ္မာစိန္ဒာ
တန်ခိုးရှိတော့ ရန်ကုန်ရောက်ချင်တယ်လို စိတ်ညွတ်
လိုက်တာနဲ့ ခန္ဓာကိုယ်က ရန်ကုန်ရောက်လာတာပဲ
ဘုရား”

“ဒါနဲ့ အကာမကြီး ဘယ်မှာအိပ်သလဲ”

“ရွှေပြည်သာက စည်ပင်သာယာကွင်းကြီး
ထဲက မြောင်းကြီးထဲမှာပါဘုရား”

“အကာမကြီးလိုပုဂ္ဂိုလ်မျိုးတွေ အများကြီးပဲ
လား”

“ဟာ၊ အများကြီးပဲဘုရား၊ ဒီလောက်ကျယ်
တဲ့ ကွင်းကြီးထဲမှာတောင် ညာဘက်ဆိုရင် အိပ်ရာနေရာ
လုကြရင်း ရန်ဖြစ်နေကြသေးတယ်”

“အကာမကြီးရော နေရာလုရသေးလား”

“တပည့်တော်မကတော့ မလုပ်ပါဘူးဘုရား၊
တပည့်တော်မက အဆောက်အအီးလုပ်တဲ့ကုသိုလ် ရှိ
ထားတော့ တပည့်တော်မအိပ်တဲ့နေရာမှာ ရွှေပိမာန်

ပေါက်ပေးရတယ်ဘူရား”

အဆောက်အဦးလျှော့သောအကျိုးသည်။ မကောင်းဆိုပါးဝါးဘဝ ရောက်ရတာတောင်မှ မျက်နှာမယ် ရပါလားဟူသောအတွေး ဖြစ်မိသည်။ နတ်ပြည်မှာဆို လျှင် ပြောစရာပင်မလိုတော့ချေ။ အဆောက်အဦးလျှော့သည် “ရွှေဘုံပေါ်ပေါက်၊ ထိတ်ကြောက်လန်ကင်းဗျား၊ ကြောက်ရွှေထိတ်လန်စရာ မရှိ၊ ဘေးကင်းရန်ရင်းသည်။”

“ကြောက်ကင်းယက္ခ၊ ပါပမမက်၊ ဘဝဆက် သိ”ဆိုသည့်အတိုင်းပင်။

မကောင်းဆိုပါးများနှင့် ဘိလူးသရဲများက မကြောက်လုန်နိုင်ချေ။ အိပ်မက်ဆိုးလည်း မမက်သည့် အပြင် မိမိ၏ လားရာကတိဘဝအဆက်ကိုပါ သိပေသည်။

ထိနည်းအတိုင်းပင်၊ ရောဟိဏ္ဍာသည် သေ လွန်သည့်အခါတွင် နတ်ပြည်သို့ရောက်ပြီ နတ်သားလေး ဦး၏အလည်တွင် ဘုံးပို့မာန်နှင့်တကွ နတ်သမီးသွားဖြစ် လေသည်။ ချောမောလုပလွန်းသော ရောဟိဏ္ဍာနတ်သမီးကို မြင်လျှင်မြင်ချင်း နတ်သားလေးဦးသည် အလွန်

ချစ်ခင်စွဲလန်းသွားကြကာ အချင်းချင်း သူပိုင်သည်၊ ပါ ဆိုင်သည်ဆိုသကဲ့သို့ အငြင်းအခုန် ဖြစ်ကြလေတော့ သည်။ နတ်သားက လေးယောက်၊ နတ်သမီးက တစ် ယောက်တည်းဆိုသောအခါ အဝေမတည့်ဖြစ်ပြီး သိကြား မင်းထံ အဆုံးအဖြတ်ခံယူရမည့်အခြေအနေသို့ ရောက် သွားတော့သည်။

သိကြားမင်းထံသို့ ရောက်ကြသောအခါ သိ ကြားမင်းလည်း ရောဟိတ္ထိကိုတွေ့ပြီး ချစ်ခင်စွဲလန်းသွား ပြန်သည်။ ရောဟိတ္ထိနတ်သမီးလုပ္ပွဲတွင် သိကြားမင်းပါ ပါဝင်လာပြန်လေရာ ငိုအားထက် ရယ်အားသန်စက် ဖြစ်နေလေတော့သည်။ သိကြားမင်းက နတ်သားလေးယောက်အား-

“ကဲ့ မင်းတို့နတ်သားလေးယောက်လုံး ကြပြ ဆိုပါ။ ယောဟိတ္ထိကို မြင်တာနဲ့ ဘယ်လိုအံ့စားကြရတယ်။ ဆိုတာ အသီးသီး ပြောပြကြစမ်း”

ပထမနတ်သားက-

“ရောဟိတ္ထိကို စတွေ့တာနဲ့တပြိုင်နက် စစ်
မြေပြိုင်မှာတိုးတဲ့ စစ်စည် စစ်မောင်းကြီး တိုးခတ်သလို
ရင်ထဲမှာ တဖိန်းဒိန်းနဲ့ မြည်ဟီးနေပါတယ်”

ခုတိယနတ်သားက-

“ရောဟိတ္ထိကိုတွေ့တဲ့အချိန်ကစပြီး တောင်
ပေါ်ကနေ အရိုင်အဟုန်ပြင်းစွာစီးဆင်းလာတဲ့ ရေတံ
ခွန်က ရေစီးသံပော ရင်ထဲကရင်ခုန်သံတွေဟာ တရိန်း
ရုန်းနဲ့ မြည်ကြွေးနေပါတယ်”

တတိယနတ်သားက-

“ရောဟိတ္ထိကို မြင်ရတဲ့အချိန်ကစပြီး စစ်
မြေပြိုင်က စစ်ရထားတွေမှာလွှားထားတဲ့ စစ်တံခွန်တွေ
လေအပင်မှာ တလွှင့်လွှင့်နဲ့ ရွှေလျားလူပ်ခတ်နေသလို
ရင်ထဲမှာ တဖျော်ဖျော်တလုပ်လုပ် ခံစားနေရပါတယ်”

နောက်ဆုံး စတုထွေနတ်သားက-

“ရောဟိတ္ထိကို စတွေ့တာနဲ့ ကြည့်မဝ ရူမ
ပြီးတဲ့ ရောဟိတ္ထဲရဲ့အလှကို မျက်လုံးအစုံ ကျွော်ကျွေ

တတ် ကြည့်ရင်းကြည့်ရင်းနဲ့ မျက်လုံးနစ်လုံး ပြေားထွက်
လာတာ ပုဂ္ဂန်မျက်လုံးလိုဖြစ်ပြီး မျက်လုံးနစ်လုံးကို မျက်
လုံးအိမ်ထဲကိုတောင် ပြန်ထည့်လိုမရအောင် ဖြစ်နေပါ
တယ်”

နတ်သားလေးယောက်သည် ရောဟိတ္ထိနှင့်
ပတ်သက်၍ အသီးသီးခံစားနေရသော ခံစားချက်များကို
အပြိုင်အဆိုင် ဖွဲ့စွဲပြောပြီး သူမပေးပါနဲ့ ကျွန်ုပ်ကိုသာ
ပေးပါ စသည်ဖြင့် အလုအယက်တောင်းဆိုပြီးကြသော
အဆုံးတွင် သိကြားမင်းသည် နတ်သားလေးယောက်၏
ရောဟိတ္ထိနှင့်ပတ်သက်၍ ခံစားချက်များမှာ သည်ရွှေ
သည်များသာဖြစ်၍ တော်ပေသေးသည်။ ကျွန်ုပ်ခံစားနေရ
သည်ကိုပြောပြရလျှင် ရောဟိတ္ထိကိုသာ မရလျှင်
ချက်ချင်း သေပွဲဝင်ရမှာဖြစ်ကြောင်းပြောလိုက်ရာ နတ်သ
ပီးအခြားအရ ငါးရာစီရိကြသော နတ်သားလေးဦးသည်
ရောဟိတ္ထိနှင့်ပတ်သက်၍ ငါးတို့ထက်ပိုပြီးခံစားနေရ
သော သိကြားမင်းအားငဲ့ကွက်သောအားဖြင့် ရောဟိတ္ထိ
ကို အသီးသီး စွာနှစ်သွားကြလေသည်။

သောတာပန်တည်သွားသူ၏သန္တနှစ်တွင် ငါ
ဟူသောအခဲ့ ကင်းသွားပြီဖြစ်သည်။ ရပ်နာမ်ခန္ဓာ အ
ပေါ်တွင် ငါခွဲကင်းပြီးသူများသည် အပါယ်မကျတော့ပေ။
ကြုသည်မှာ ဂိပသုနာတရားကို နာကြား သိရှိ နားလည်
ခြင်း၏ အကျိုးဖြစ်သည်။ ဂိပသုနာတရားကို နာကြား
သိရှိ နားလည်ခြင်းကင်းသူအတွက် ဆွဲမျိုးသားချင်း
အပေါင်းအသင်းမိတ်ဆွဲ၊ ရွှေငွေဥစ္စမှန်သမျှသည် မိမိ၏
ရန်သူသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်-

ဆွဲမျိုးသားချင်း၊ အပေါင်းအသင်းမိတ်ဆွဲ၊
ရွှေငွေဥစ္စဆိုသည်ကို အသာထားပါ၌၊ မိမိ၏ ခန္ဓာကိုယ်
အသွေးအသားကို စွဲလန်းပြီးသေလျှင်ပင် ပြီဇာဘုံသိုံ
ရောက်ရလေသည်။ ထို့ကြောင့် ဘာကိုမျှ စွဲလန်းခြင်း
မပြုသင့်ပေ။

“ဥစ္စစာစကို မဆိုယားလို
ကိုယ်ဝတ်ခြုံလွှမ်း ပုဆိုးနှမ်းက
သက်နှုန်းမျှ၌ လောကာလျှို့တ်

ငဲသည့်စိတ်ကြောင့် ဖုတ်ပြုတ်သန်းပျ
ဖြစ်ကုန်ကြ၏။

ဗုဒ္ဓလက်ထက်တော်အခါက ကိုယ်ဆိုသော
ရဟန်းတော်တစ်ပါးသည် အကျင့်သီလဖြူစင်သော ရ^၁
ဟန်းကောင်းတစ်ပါးဖြစ်သော်လည်း တရားမရှိရှာပေ။
တစ်နွေတွင် သက်န်းအသစ်တစ်ထည် အလျှော့ရရှိသော
အခါ အမြတ်တနီးနှင့် ခေါင်းအုံးအောက်တွင်ထားပြီး
အိပ်သည်။ အလျှော့အတန်းကြွေသောအခါမှသာ ဝတ်ရုံမည်
ဟု စိတ်ကူးထားသည်။ သို့သော သက်န်းအလျှော့ရေသော
နေ့ ညျဉ်သန်းခေါင်ယ် ကျိန်းစက်နေခိုက်တွင် ရတ်တ
ရက် ပျော်မူသွားရာ သက်န်းအားစွဲလန်းစိတ်နှင့်
သက်န်းခေါက်ထဲတွင် သန်းပြီတွော သွားဖြစ်လေတော့
သည်။

လူအများက ဘုန်းကြီးသေလျှင် ပြန်တော်မူ
တယ်ဟု ဆိုကြသည်။ သို့သော ပြောတဲ့သို့ လူ့သွားတော်
မူသော ဘုန်းကြီးများလည်း ရှိနေသေးသည်။ လောဘ^၂
ဦးစီးပိတ်နှင့်သေလျှင် မည်သူမဆို ပြီတွောဖြစ်နိုင်သည်။

ရဟန်းကြီးတိသုသည်လည်း သက်န်းကိုဖြဲ့ပြီး သန်းပြီးတွေ့
ဖြစ်သွားခြင်းမှာ အပါယ်ဘုံသို့ အလည်တစ်ခေါက်ဖြစ်
သည်။

ရဟန်းကြီးတိသု မရှိတော့သောကြောင့်
ကျွန်ုရစ်ခဲ့သောသက်န်းကို ကျွန်ုရဟန်းများက ဝေခြေားရေး
ပြုလုပ်မည်ပြင်သောအခါ “တိသက်န်းကို မဝေကြနဲ့”ဟု
သန်းပြီးတွေ့က ထအော်လေတော့သည်။ ထိအသံကို
ပုထုဇူးရဟန်းများက မကြားနိုင်ကြ။ ဘုရားရင်က ဒီပွဲ
သောတအဘိဉာဏ်ဖြင့်ကြားတော်မူရာ -

“ရဟန်းတို့ သင်တို့ရှိမှုတ်ဆွဲရဟန်းကြီးဟာ
ရဟန်းကောင်းဖြစ်သောလည်း ခွဲလန်းတတ်တဲ့ လောဘ^၁
ကို လက်ခံမိလို့ သက်န်းခေါက်ထဲမှာ သန်းပြီးတွေ့ဖြစ်
နေတယ်။ သင်တို့အနေနဲ့ သူပိုင်သက်န်းကို အခုန်
ခွဲဝေယူရင် မကျေမနပ်နဲ့ ဒေါသဖြစ်ပြီး အပါယ်ထပ်ကျ
လိမ့်မယ်။ ဒါကြောင့် အခု မယူကြနဲ့ဘို့၊ ခုနစ်ရက်ပြည့်
ရင် သူဟာ ကောင်းတဲ့ဘုံကိုရောက်လိမ့်မယ်” ဟု ဆို
သောကြောင့် ခုနစ်ရက်စောင့်ပြီးမှ ဝေခြေားကြလသည်။

တိသုရဟန်းလည်း အပါယ်ဘုံတွင် ခုနစ်ရက်ပြည့်သော
အခါ စုတိကျိုးမြို့ နတ်ပြည်သို့ရောက်သွားလေသည်။

စွဲလန်းမူသံယောဇုန်သည် မည်မျှကြောက်
စရာကောင်းလုပ်သနည်းဟု ဆင်ခြင်အပ်သည်။ ရဟန်း
ကောင်းတစ်ပါးသည်ပင်လျှင် သက်န်းလေးတစ်ထည်မျှ
ကို စွဲလန်းတွယ်တာစိတ်ကြောင့် နှက္ခာရောက်သွားရသည်။
ထိမျှမက-

“ပြင်ပဉာဏ်၊ မဟုတ်စွာသေး
ကာယအဆင်း ကိုယ်အတွင်းဝယ်
မွေးည်းဆံစု ရပ်ဝါးထွေ
တစ်ခုခုထပ် စွဲကပ်စွန်းဖြီ
ကော်ထိဖြင့် စုတိပုဂ္ဂိုလ်
ထိုထိုပိုးလောက် စားသောက်ပြန်ကာ
ဖြစ်တတ်စွာဟု ကျမ်းလာမှချ
ကြုံသို့ပြ၏” ဟု မယဒေဝလက္ဌတွင် ဆို

ထားပြန်၏။ ပြင်ပုပ္ပဟိဒ္ဒဖြစ်သော ရတနာရွှေငွေ ဆွဲ
မျိုးသားချင်း သင်းပင်းဆိုသည်ကို အသာထား မိမိ၏
ခန္ဓာကိုယ်ကိုကြည့်ပြီး “ဝါအသားလေးက ဝါဝါဝင်းဝင်းနဲ့
သွားလေးတွေကလည်း ပုလဲလုံးချွဲလုံးလေးတွေလို ညီညာ
ဖြူဖွေးလို စသည်ဖြင့် ကိုယ့်ကိုယ်ကို နှစ်သက်သဘော
ကျွဲ့လန်းပြီးသေသွားလျှင် ဒီခန္ဓာကိုယ်ကိုပြန်ပြီး မို့
တွယ်စားသောက်ရသော ပိုးလောက်လန်းဘဝသို့ ရောက်
ရလေသည်။ မည်မျှလောက် ကြောက်စရာကောင်းလှ
သည်ကို စဉ်းစားမကြည့်ရဲလောက်အောင်ပင်။

လောဘဆိုသည်မှာ သမုဒ္ဓယသစ္ာကို ညွှန်း
ဆိုသည်။ သမုဒ္ဓယသစ္ာဆိုသည်မှာ ပယ်ရမည့်တရား
ဖြစ်သည်။ ဆောင်ရမည့်တရားမဟုတ်ဟု သတိချပ်စေလို
သည်။ ဒုက္ခသစ္ာ၊ သမုဒ္ဓယသစ္ာ၊ နိရောဓသစ္ာ၊ မဂ္ဂ
သစ္ာဟူ့သော သစ္ာလေးပါးကို သိ ပယ် ဆိုက် ပွါးဟု
အကျဉ်းမှတ်သားနိုင်သည်။

ဒုက္ခသစ္ာသည် သိရမည့်တရား။

သမုပဒယသစွာသည် ပယ်ရမည့်တရား
မဂ္ဂသစွာသည် ပြီးများရမည့်တရား
နိရာဓဓသစွာသည် မျက်မောက်ပြုရမည့်တ
ရားဖြစ်သည်။

ခန္ဓာသိအနေဖြင့်လည်း-

“လိုချင်လျှင် ဆင်းရဲသည်

မလိုချင်လျှင် ချမ်းသာသည်”ဟု စိပသုနာ
ကျင့်စဉ်ကို မှတ်သားနိုင်သည်။ “လိုချင်လျှင်” ဆိုသည့်မှာ
သမုပဒယသစွာ၊ တဏ္ဍာဖြစ်သည်။ မိမိကိုယ်ခန္ဓာ၊ အသွေး
အသား၊ ဥစွာရွှေငွေ၊ ခွွေမျိုးသားချင်း၊ မည်သည်အရာ
ဖြစ်စေ လောဘနှင့်လိုချင်လျှင် သမုပဒယသစွာဖြစ်သည်။
သမုပဒယသစွာရှိနေသမျှ ဒုက္ခချည်းသာဖြစ်သည်။ ဒုက္ခ
ဖြစ်လျှင် ဆင်းရဲသည်။ ထိုကြောင့် မဆင်းရဲလိုလျှင်
ဘာကိုမျှ မလိုချင်ရဲသာဖြစ်သည်။

“မလိုချင်လျှင် ချမ်းသာသည်”ဟုဆိုရာတွင်
လောဘဟူသော လိုချင်တပ်မက်မှတဏ္ဍာကြောင့် ဆင်း

ရရသည်။

အကွဲသစ္စာဆိုသည်မှာ သမုဒယကို အရင်းခံ
သည်။ သမုဒယကြောင့် အကွဲဖြစ်ရသည်ဟု သိနားလည်
သွားသည်နှင့် သမုဒယမှန်သမျှကို ပယ်သတ်လေလျှင်
ချမ်းသာသွားတော့သည်။ သမုဒယကို ပယ်သတ်ခြင်း
သည် မဂ္ဂသစ္စာဖြစ်ပြီး ချမ်းသာခြင်းသည် နိရောဓသစ္စာ
နိဗ္ဗာန်ကို မျက်မောက်ပြခြင်းဖြစ်သည်။ ထိုကြောင့် မလို
ချင်အောင်၊ လိုချင်တာတွေမရှိအောင် ဘာလုပ်ရမည်
နည်း။

မဂ္ဂသစ္စာကို ပျီးများပေးကြရမည်ဖြစ်သည်။
မဂ္ဂသစ္စာကို ပျီးများသောကြောင့် ချမ်းသာသွားရပုံကို
ဥပမာနစ်ခုမျှ တင်ပြမည်ဖြစ်သည်။ ပထမတစ်ခုမှာ
ပြည့်တန်ဆာမတစ်ဦးအကြောင်းဖြစ်သည်။ ထိုပြည့်တန်
ဆာမသည် ရပ်ဆင်းရုပကာ အလွန်ချောမောလုပ်ပြီး
သူမနှင့် ပျော်ပါးလိုသူတိုင်းသည် တစ်ညာတာအတွက်
ငွေအသပြာတစ်ထောင် ပေးရသည်။ ထိုခေတ်အခါက
ငွေတစ်ထောင်ဆိုသည်မှာ တန်ဘိုးကြီးမားလွန်းသော

ကြောင့် ထိပြည့်တန်ဆာမနှင့် ပျောပါးနိုင်သူများမှာ
မင်းညီမင်းသားများ၊ သူငွေးသူကြွယ်များသာဖြစ်သည်။
ထိုကြောင့် ထိပြည့်တန်ဆာမသည် ထိုးသုံးနှစ်းသုံးဆိုလျှင်
လည်း မမှားပေ။

တစ်ရက်တွင် စောင်းသမား သူဆင်းရဲတစ်
ယောက်သည် ပြည့်တန်ဆာမကို တွေ့မြင်နှစ်သက်သွား
ပြီး ပျောပါးလိုသောကြောင့် ငွေတစ်ထောင်ပြည့်အောင်
စုလေတော့သည်။ လနှင့်နှစ်နှင့်ဒါပြီး စရာ ငွေတစ်ထောင်
ပြည့်သည့်နှင့် ပြည့်တန်ဆာမနှင့် တစ်ညာတာပျော်နိုင်ရေး
အတွက် စိတ်ဝယ်တွေးရင်း အပြေးလေးရောက်သွား
သည်။

ပြည့်တန်ဆာမက မိမိသည် မင်းစီးရာဏာတို့
၏ အသုံးတော်ခံ၊ အသိုးတန်ပြည့်တန်ဆာဖြစ်ကြောင်း၊
ဆင်းရဲသားများ အနားပင်မသီနိုင်ကြောင်း၊ မိမိအနေဖြင့်
ရင်းဆင်းရဲသားအား စိတ်ကူးထဲမှာပင်ထည့်၍မရကြောင်း
စသည်ဖြင့် မောက်မောက်မာမာပြောဆိုပြီး တစ်ညာတာ
ပျောပါးခွင့်တောင်းခံလာသော စောင်းသမားကို လုံးဝ

လက်မခံပဲ ပြင်းဆန်လွှတ်လိုက်သည်။ စောင်းသမားလည်း ရက်စိတ်၊ နာကြည်းစိတ်များကို စောင်းနှင့်အတူ ရင်ဝယ်ပိုက်ပြီး ဦးခေါင်းစိုက်စိုက်ချ ပြန်လာခဲ့ရရှာတော့သည်။ အိမ်အပြန်လမ်းတွင် “အင်း-မင်းနဲ့ငါ တွေ့ကြသေးတာပေါ့ကွာ”ဟု စိတ်ထဲက ကြိုးဝါးနေတော့သည်။

နောက်တစ်နောက်တွင် လူသလောက် မာနကြီးသော ပြည့်တန်ဆာမအတွက် ခံစားချက်ပေါင်းများစွာ ပြင်းထန်နေသော စောင်းသမားသည် ပြည့်တန်ဆာမအိမ်အနားသွားပြီး မလျမ်းမကမ်းနေရာမှ စောင်းတီးခပ်လေသည်။ သာယာနာပျော်ဘွယ် သီချင်းသံနှင့် ပြိုမြောင်းသော စောင်းတီးခပ်သံကိုကြားလိုက်ရသည်နှင့် ပြည့်တန်ဆာမသည် သီချင်းသံ စောင်းသံ ဂိုတာအနုပညာ၏ ဖမ်းစားမူလွှတ်ကွင်းတွင် မိန်းမူးသက်ဆင်းသွားတော့သည်။ ဂိုတာစွမ်းအားရဲ့ စွမ်းပကားကို တွန်းလှန်နိုင်စွမ်းမရှိတော့သော ပြည့်တန်ဆာမသည် အိပ်ခန်းတွင်း အိပ်ယာထက်ဆီမှ မျက်စိမ့်ပိုက်ခံစားနေရသည်ကို အားမရ နိုင်လွန်းသောကြောင့် မျက်လွှာအစုံကို မေးစင်းပြီး အသံ

နှင့် နီးနိုင်သမျှနီးအောင် တိုးသွားမည်ဆိုသော စိတ်ကူး
နှင့် ထလာတော့သည်။ အိပ်ခန်းထဲမှ အိမ်အပေါ်ထပ်
လေသာဆောင်သို့ ရောက်မှန်းမသိရောက်လာသော ပြည့်
တန်ဆာမသည် သိချင်းသံနှင့်တောင်းသံတို့၏ ဂိတ္တမှု
ကို သာယာတပ်မက်မိသည့် လောဘတဏ္ဍာကြောင့်
လေသာဆောင်ပေါ်မှ အိမ်အောက်ဆီသို့ အရှပ်ကျိုးပြတ်
ပြုတ်ကျိုးဗီးကာ သေရရှာလေသည်။ လောဘ^၁
တဏ္ဍာနှင့် သေရခြင်းဖြစ်သောကြောင့် အပါယ်သို့လည်း
ကျရုံးမည်ဖြစ်သည်။ လိုချင်လျှင် ဆင်းရဲသည်ဟု ဆို
ခြင်းကို ဤဥပမာလေးက သက်သေပြန်သည်။ အပါယ်
ဘုံသို့ရောက်ရခြင်းသည်လည်း ဆင်းရဲခြင်းအကွဲဖြစ်သည်။
ထို့ကြောင့် သစ္စာလေးပါးကို ခန္ဓာသိဖြင့် သဘောပေါက်
နိုင်စေရန် ဝိပဿနာတရားများကို နာကြားသင့်လှပေ
တော့သည်။ သစ္စာလေးပါး တရားသိလျှင် အပါယ်တံ
ခါးပိတ်သည်။ အပါယ်တံခါးပိတ်ခြင်းလောက် ဝမ်းသာ
စရာကောင်းသည့်အရာ မရှိပေ။

ယခုတာဖန် မလိုချင်သောကြောင့် ချမ်းသာ

သော ဂိပသုနာရှုပါးသောကြောင့် နိဗ္ဗာန်ရသွားသော
သီရိဓမ္မဘေးက(အာသောက)မင်းကြီး၏ မိဖုရားကြီး
တစ်ယောက် အကြောင်းဖြစ်သည်။ တစ်နေ့သောအခါ
မိဖုရားကြီးသည် မင်းလာဥယျာဉ်တော်အတွင်း စံမြန်း
နေခိုက် ကရရိတ်ငြက်တစ်ကောင် တွန်ကျူးလိုက်သော
အသံကို ကြားလိုက်ရသည်။

အလွန်တရာ သာယာလုသော ကရရိတ်
ငြက်သံကို ကြားရသောလည်း ဂိပသုနာအခံရှိသော
မိဖုရားကြီးသည် ငြက်သံပေါ်တွင် တပ်မက်သော လော
ဘတဏ္ဍာမဖြစ်ပဲ ဘုရားရှင်ထဲ စိတ်ရောက်သွားသည်။
“သော်၊ ကိုလေသာတွေပြည့်နေတဲ့ ငြက်အသံတောင်မှ
ဒီလောက်သာယာရင် ကိုလေသာအည်စ်အကြေး လုံးဝ
ကင်းစင်တဲ့ ဘုရားရှင်ရဲ့အသံတော်ဆိုရင် ဒီထက်မက
အဆပေါင်းများစွာ သာယာမှာပဲ” ဟု တွေးမိလိုက်သည်။
ဘုရားရှင်၏အသံတော်ကို မှန်းဆတွေးရင်း သဒ္ဓိကြည်
ညိုစိတ်များပေါ်လာဖြို့ ရင်ထဲတွင် ပိတ်များလွမ်းမြှု ထုံးနှုံး
လာတော့သည်။

ရိတိစိတ်သည် နာမ်တရားသာဖြစ်သည်။
 ဖြစ်ပြီးလျှင် ပျက်မြှုံး။ ဝိပဿနာ အခံနိပြုဖြစ်သော မိမ့်
 ရားကြီးသည် ရင်ထဲ၌ ရိတိဖြစ်သွားသည်ကို သိလိုက်
 သည်နှင့် ရိတိဆိုသည်မှာ နာမ်တရားသာ၊ နာမ်တရား
 သည်လည်း ဖြစ်ပြီးလျှင် ပျက်သည်ပဲဟု မဂ္ဂသစ္ာပျိုး
 လိုက်သည့်အပါ သာယာလူသော ကရိတ်ငြက်သံအပေါ်
 စွဲလန်းမူကင်းစင်၊ သာယာမူတဏ္ဍာနှင့် မယဉ်သည့်အ
 တွက် သစ္ာလေးပါး ဝင်သွားလေသည်။

သစ္ာလေးပါးဝင်သည့်ဆိုသည်မှာ ဒုက္ခသစ္ာ
 ကို သိခြင်း၊ သမုဒ္ဓယသစ္ာကို ပယ်ခြင်း၊ မဂ္ဂသစ္ာကို
 ပြီးများခြင်း၊ နိရောဓသစ္ာကို မျှက်မျှက်ပြုခြင်းဖြစ်သည်။
 ရပ်နာမ်တို့၏ မမြှုံး၊ ကြားစိတ်၊ မြင်စိတ်၊ နံစိတ်၊ ထိ
 တွေ့စိတ် စသည်တို့၏ မမြှုံးလက္ခဏာကိုသိခြင်းကို ဒုက္ခ
 သစ္ာကိုသိခြင်းဟုခေါ်သည်။ ဒုက္ခသစ္ာကိုသိလိုက်သည်
 နှင့် သမုဒ္ဓယသစ္ာကို ပယ်ပြီးသားဖြစ်သွားသည်။ သမု
 ဒ္ဓယသစ္ာကို ပယ်လိုက်သည်နှင့် တဏ္ဍာလည်း ပြိုမ်း
 သည်။ ခန္ဓာလည်း သိမ်းသည်။ ထိအပါ နိရောဓသစ္ား

နိဗ္ဗာန်ကို မျက်မောက်ပြခြင်းဖြစ်သည်။

နိဗ္ဗာန်ကို မျက်မောက်ပြနိုင်သော်လည်
မရှိသစ္ဌာ့လည်ဖြစ်သည်။ သိ ပထ် ဆိုက် ပျီး ကိုက်ညီ
သစ္ဌားသည်။ မရှိသစ္ဌာ့ပျီးလိုက်သောအခါ သစ္ဌာလေးပါး
ကိုက်ပြီး သောတာပန်တည်လေသည်။

လိုချင်နေသမျှ ဆင်းခဲ့မည့်ဖြစ်သည့်၊ လိုချင်
ခြင်းသည် သမှတယသစ္ဌာဖြစ်သည်။ ဆင်းခဲ့ခြင်းက ခုက္ခ
သစ္ဌာဖြစ်သည်။ မလိုချင်လျှင် ချမ်းသာသည်။ မလိုချင်
ခြင်းသည် မရှိသစ္ဌာဖြစ်သည်။ ချမ်းသာခြင်းသည် နိရောဓ
သစ္ဌာဖြစ်သည်။ ထိုကြောင့် အဆင်း၊ အသုံး၊ အနှစ်၊ အ^၃
ရသာ၊ အတွေ့အထိ၊ အတွေးအရှုံဟုဆိုသော အဘုံ
ခြောက်ပါးနှင့် တိုက်ဆိုင်လာတိုင်း လိုချင်စိတ်များ၊ ပေါ်
ပလာစေရန် မြင်သိမိတ် အနိစ္စ၊ ကြားသိမိတ် အနိစ္စ၊
နှုန်းသိမိတ် အနိစ္စ၊ စားသိမိတ် အနိစ္စ၊ ထိုသိမိတ် အနိစ္စ၊
တွေးကြုံသိမိတ် အနိစ္စဟုရှုပါးပြီး ယခုသာဝမှာပင် မဂ်
ဖိုလ်နိဗ္ဗာန်ကို မျက်မောက်ပြပြီး ချမ်းသာကြပါစေ။ ။